


**PRAGOLAN 01**  
*Pusat Dokumentasi*  
*Dinas Kebudayaan Provinsi Bali*



**PRAGOLAN 01**  
*Pusat Dokumentasi*  
*Dinas Kebudayaan Provinsi Bali*

၁	1
	B



နေဝ နေ့သုတေသနဗိမ္မာန် ဝါဒီတို့  
 ဝါဒီတို့ ပါဝင်ဆောင်ရွက်ခဲ့သည့် ဝါဒီတို့  
 ဝါဒီတို့ ပါဝင်ဆောင်ရွက်ခဲ့သည့် ဝါဒီတို့  
 ဝါဒီတို့ ပါဝင်ဆောင်ရွက်ခဲ့သည့် ဝါဒီတို့

ဝါဒီတို့ ပါဝင်ဆောင်ရွက်ခဲ့သည့် ဝါဒီတို့  
 ဝါဒီတို့ ပါဝင်ဆောင်ရွက်ခဲ့သည့် ဝါဒီတို့  
 ဝါဒီတို့ ပါဝင်ဆောင်ရွက်ခဲ့သည့် ဝါဒီတို့  
 ဝါဒီတို့ ပါဝင်ဆောင်ရွက်ခဲ့သည့် ဝါဒီတို့

၁	2
	A

ဝါဒီတို့ ပါဝင်ဆောင်ရွက်ခဲ့သည့် ဝါဒီတို့  
 ဝါဒီတို့ ပါဝင်ဆောင်ရွက်ခဲ့သည့် ဝါဒီတို့  
 ဝါဒီတို့ ပါဝင်ဆောင်ရွက်ခဲ့သည့် ဝါဒီတို့  
 ဝါဒီတို့ ပါဝင်ဆောင်ရွက်ခဲ့သည့် ဝါဒီတို့

ဝါဒီတို့ ပါဝင်ဆောင်ရွက်ခဲ့သည့် ဝါဒီတို့  
 ဝါဒီတို့ ပါဝင်ဆောင်ရွက်ခဲ့သည့် ဝါဒီတို့  
 ဝါဒီတို့ ပါဝင်ဆောင်ရွက်ခဲ့သည့် ဝါဒီတို့  
 ဝါဒီတို့ ပါဝင်ဆောင်ရွက်ခဲ့သည့် ဝါဒီတို့



**PRAGOLAN 01**  
*Pusat Dokumentasi*  
*Dinas Kebudayaan Provinsi Bali*

၅၃	3
	B

၀၅

၅၅၅ နေရာ၌ ဂိုဏ်းတို့၏ နေရာကို  
 နေရာ၌ ဂိုဏ်းတို့၏ နေရာကို  
 နေရာ၌ ဂိုဏ်းတို့၏ နေရာကို  
 နေရာ၌ ဂိုဏ်းတို့၏ နေရာကို

၅၅၅ နေရာ၌ ဂိုဏ်းတို့၏ နေရာကို  
 နေရာ၌ ဂိုဏ်းတို့၏ နေရာကို  
 နေရာ၌ ဂိုဏ်းတို့၏ နေရာကို  
 နေရာ၌ ဂိုဏ်းတို့၏ နေရာကို

၈	4
	A

၀၆

၅၅၅ နေရာ၌ ဂိုဏ်းတို့၏ နေရာကို  
 နေရာ၌ ဂိုဏ်းတို့၏ နေရာကို  
 နေရာ၌ ဂိုဏ်းတို့၏ နေရာကို  
 နေရာ၌ ဂိုဏ်းတို့၏ နေရာကို

၅၅၅ နေရာ၌ ဂိုဏ်းတို့၏ နေရာကို  
 နေရာ၌ ဂိုဏ်းတို့၏ နေရာကို  
 နေရာ၌ ဂိုဏ်းတို့၏ နေရာကို  
 နေရာ၌ ဂိုဏ်းတို့၏ နေရာကို



**PRAGOLAN 01**  
*Pusat Dokumentasi*  
*Dinas Kebudayaan Provinsi Bali*

9	5
	B



...  
 ...  
 ...  
 ...

6	A
---	---

...  
 ...  
 ...  
 ...

**PRAGOLAN 01**  
*Pusat Dokumentasi*  
*Dinas Kebudayaan Provinsi Bali*

5	6 B
---	--------

5
8

 වඟ්ඵවනී ශ්‍රී ආ වඟ්ඵවනී ආ වඟ්ඵවනී  
 වඟ්ඵවනී ශ්‍රී ආ වඟ්ඵවනී ආ වඟ්ඵවනී  
 වඟ්ඵවනී ශ්‍රී ආ වඟ්ඵවනී ආ වඟ්ඵවනී  
 වඟ්ඵවනී ශ්‍රී ආ වඟ්ඵවනී ආ වඟ්ඵවනී
 

 වඟ්ඵවනී ශ්‍රී ආ වඟ්ඵවනී ආ වඟ්ඵවනී  
 වඟ්ඵවනී ශ්‍රී ආ වඟ්ඵවනී ආ වඟ්ඵවනී  
 වඟ්ඵවනී ශ්‍රී ආ වඟ්ඵවනී ආ වඟ්ඵවනී  
 වඟ්ඵවනී ශ්‍රී ආ වඟ්ඵවනී ආ වඟ්ඵවනී

6	7 A
---	--------

6

 වඟ්ඵවනී ශ්‍රී ආ වඟ්ඵවනී ආ වඟ්ඵවනී  
 වඟ්ඵවනී ශ්‍රී ආ වඟ්ඵවනී ආ වඟ්ඵවනී  
 වඟ්ඵවනී ශ්‍රී ආ වඟ්ඵවනී ආ වඟ්ඵවනී  
 වඟ්ඵවනී ශ්‍රී ආ වඟ්ඵවනී ආ වඟ්ඵවනී
 

 වඟ්ඵවනී ශ්‍රී ආ වඟ්ඵවනී ආ වඟ්ඵවනී  
 වඟ්ඵවනී ශ්‍රී ආ වඟ්ඵවනී ආ වඟ්ඵවනී  
 වඟ්ඵවනී ශ්‍රී ආ වඟ්ඵවනී ආ වඟ්ඵවනී  
 වඟ්ඵවනී ශ්‍රී ආ වඟ්ඵවනී ආ වඟ්ඵවනී

**PRAGOLAN 01**  
*Pusat Dokumentasi*  
*Dinas Kebudayaan Provinsi Bali*

ဗ	7
	B

ဗ  
 စတုရန်းကျား ပလ္လင်္ဂီစိတ်ဗါဝါ  
 နိပုဗ္ဗာန် ဗလပတပဏ္ဍိတိယ ဗ  
 ဏ္ဍိတိ ၂ စတုရန်းကျား ပလ္လင်္ဂီ  
 ပပုဂ္ဂလဗ္ဗာန်စိတ်ဗါဝါ  
 ဗတပဏ္ဍိတိ ဗလ္လင်္ဂီစိတ်ဗါဝါ  
 ဟုဗ္ဗာန်စိတ်ဗါဝါ ပလ္လင်္ဂီ  
 ပဏ္ဍိတိ ၂ စတုရန်းကျား ပလ္လင်္ဂီ  
 ပပုဂ္ဂလဗ္ဗာန်စိတ်ဗါဝါ

ဗ	8
	A

၇  
 နိပုဗ္ဗာန်စိတ်ဗါဝါ  
 ပဏ္ဍိတိ ၂ စတုရန်းကျား ပလ္လင်္ဂီ  
 ပပုဂ္ဂလဗ္ဗာန်စိတ်ဗါဝါ  
 ဗတပဏ္ဍိတိ ဗလ္လင်္ဂီ  
 ဟုဗ္ဗာန်စိတ်ဗါဝါ ပလ္လင်္ဂီ  
 ပဏ္ဍိတိ ၂ စတုရန်းကျား ပလ္လင်္ဂီ  
 ပပုဂ္ဂလဗ္ဗာန်စိတ်ဗါဝါ



**PRAGOLAN 01**  
*Pusat Dokumentasi*  
*Dinas Kebudayaan Provinsi Bali*

၁	8
	B

၁။ ဣတိပဗ္ဗသရဗျာယာပိပုဏ္ဏာဏာသ  
 ဣတိပဗ္ဗသရဗျာယာပိပုဏ္ဏာဏာသ  
 ဣတိပဗ္ဗသရဗျာယာပိပုဏ္ဏာဏာသ  
 ဣတိပဗ္ဗသရဗျာယာပိပုဏ္ဏာဏာသ

၂။ ဣတိပဗ္ဗသရဗျာယာပိပုဏ္ဏာဏာသ  
 ဣတိပဗ္ဗသရဗျာယာပိပုဏ္ဏာဏာသ  
 ဣတိပဗ္ဗသရဗျာယာပိပုဏ္ဏာဏာသ  
 ဣတိပဗ္ဗသရဗျာယာပိပုဏ္ဏာဏာသ


၁	9
	A

၁။ ဣတိပဗ္ဗသရဗျာယာပိပုဏ္ဏာဏာသ  
 ဣတိပဗ္ဗသရဗျာယာပိပုဏ္ဏာဏာသ  
 ဣတိပဗ္ဗသရဗျာယာပိပုဏ္ဏာဏာသ  
 ဣတိပဗ္ဗသရဗျာယာပိပုဏ္ဏာဏာသ

၂။ ဣတိပဗ္ဗသရဗျာယာပိပုဏ္ဏာဏာသ  
 ဣတိပဗ္ဗသရဗျာယာပိပုဏ္ဏာဏာသ  
 ဣတိပဗ္ဗသရဗျာယာပိပုဏ္ဏာဏာသ  
 ဣတိပဗ္ဗသရဗျာယာပိပုဏ္ဏာဏာသ

**PRAGOLAN 01**  
*Pusat Dokumentasi*  
*Dinas Kebudayaan Provinsi Bali*

ဗ	9
	B



မသင်္ဂါတရတီ၊ မသင်္ဂါတရတီတို့  
 နှစ်ခုစွာကို ပြုစုခဲ့ကြောင်း  
 ဖော်ပြပါရှိပါသည်။ ဤစာ  
 ရေးသည် မြန်မာနိုင်ငံ၏ နိုင်ငံခြား  
 ဝန်ထမ်းများ၏ နေထိုင်မှု  
 နှင့် ပတ်သက်သည့် အချက်အလက်  
 ကို ဖော်ပြပါရှိပါသည်။

၁၀	10
၁၀	A

ဤစာရေးသည် မြန်မာနိုင်ငံ  
 အတွင်း နေထိုင်သူများ  
 ကို ပတ်သက်သည့် အချက်အလက်  
 ကို ဖော်ပြပါရှိပါသည်။ ဤစာ  
 ရေးသည် မြန်မာနိုင်ငံ၏ နိုင်ငံခြား  
 ဝန်ထမ်းများ၏ နေထိုင်မှု  
 နှင့် ပတ်သက်သည့် အချက်အလက်  
 ကို ဖော်ပြပါရှိပါသည်။







**PRAGOLAN 01**  
*Pusat Dokumentasi*  
*Dinas Kebudayaan Provinsi Bali*

13 B	13
	B

13

13
13
 ၵပသီၵ်းလၵ်း ၵပသီၵ်းလၵ်း ၵပသီၵ်းလၵ်း  
 ၵပသီၵ်းလၵ်း ၵပသီၵ်းလၵ်း ၵပသီၵ်းလၵ်း  
 ၵပသီၵ်းလၵ်း ၵပသီၵ်းလၵ်း ၵပသီၵ်းလၵ်း  
 ၵပသီၵ်းလၵ်း ၵပသီၵ်းလၵ်း ၵပသီၵ်းလၵ်း

14 A	14
	A

14
14
 ၵပသီၵ်းလၵ်း ၵပသီၵ်းလၵ်း ၵပသီၵ်းလၵ်း  
 ၵပသီၵ်းလၵ်း ၵပသီၵ်းလၵ်း ၵပသီၵ်းလၵ်း  
 ၵပသီၵ်းလၵ်း ၵပသီၵ်းလၵ်း ၵပသီၵ်းလၵ်း  
 ၵပသီၵ်းလၵ်း ၵပသီၵ်းလၵ်း ၵပသီၵ်းလၵ်း

**PRAGOLAN 01**  
 Pusat Dokumentasi  
 Dinas Kebudayaan Provinsi Bali

၁၄	14
	B

၁၆  
 နိဗ္ဗာန်တို့ကို နိဗ္ဗာန်တို့ပင်သာယာစွာ ပြုစု  
 စားသောက်ကြကုန်ကြ၏။ အထိုအခါတွင်  
 ဝိဇ္ဇာတို့သည် နိဗ္ဗာန်တို့၏ နိဗ္ဗာန်  
 အဖွဲ့အစည်းကို လှည့်လည်ကြည့်ရှုကြ၏။

နိဗ္ဗာန်တို့သည် နိဗ္ဗာန်တို့၏ နိဗ္ဗာန်  
 အဖွဲ့အစည်းကို လှည့်လည်ကြည့်ရှုကြ၏။  
 ဝိဇ္ဇာတို့သည် နိဗ္ဗာန်တို့၏ နိဗ္ဗာန်  
 အဖွဲ့အစည်းကို လှည့်လည်ကြည့်ရှုကြ၏။

၁၅	15
	A

၁၇  
 နိဗ္ဗာန်တို့သည် နိဗ္ဗာန်တို့၏ နိဗ္ဗာန်  
 အဖွဲ့အစည်းကို လှည့်လည်ကြည့်ရှုကြ၏။  
 ဝိဇ္ဇာတို့သည် နိဗ္ဗာန်တို့၏ နိဗ္ဗာန်  
 အဖွဲ့အစည်းကို လှည့်လည်ကြည့်ရှုကြ၏။

နိဗ္ဗာန်တို့သည် နိဗ္ဗာန်တို့၏ နိဗ္ဗာန်  
 အဖွဲ့အစည်းကို လှည့်လည်ကြည့်ရှုကြ၏။  
 ဝိဇ္ဇာတို့သည် နိဗ္ဗာန်တို့၏ နိဗ္ဗာန်  
 အဖွဲ့အစည်းကို လှည့်လည်ကြည့်ရှုကြ၏။

**PRAGOLAN 01**  
*Pusat Dokumentasi*  
*Dinas Kebudayaan Provinsi Bali*

159	15
	B

၂၅၅  
 ဂုဏ်ထူးဆောင်တို့၏ ဝိညာဉ်စွမ်းအား  
 သို့မဟုတ် ဂုဏ်ထူးဆောင်တို့၏ ဝိညာဉ်စွမ်းအား  
 ပြုစုပေးခြင်းဖြင့် ဝိညာဉ်စွမ်းအား  
 ဖြစ်ပေါ်စေရန် ဝိညာဉ်စွမ်းအား  
 ဖြစ်ပေါ်စေရန် ဝိညာဉ်စွမ်းအား  
 ဖြစ်ပေါ်စေရန် ဝိညာဉ်စွမ်းအား

၁၅၆	16
	A

၂၅၆  
 ပုဂ္ဂိုလ်တို့၏ ဝိညာဉ်စွမ်းအား  
 ဖြစ်ပေါ်စေရန် ဝိညာဉ်စွမ်းအား  
 ဖြစ်ပေါ်စေရန် ဝိညာဉ်စွမ်းအား  
 ဖြစ်ပေါ်စေရန် ဝိညာဉ်စွမ်းအား  
 ဖြစ်ပေါ်စေရန် ဝိညာဉ်စွမ်းအား  
 ဖြစ်ပေါ်စေရန် ဝိညာဉ်စွမ်းအား









**PRAGOLAN 01**  
*Pusat Dokumentasi  
 Dinas Kebudayaan Provinsi Bali*

၇၇	19
	B

၁၉

ဟူသော ဣစ္စာနာပညာရှိတပေမိဝ  
 ဝါးကုတ်ရေတရား ပေမိတကရိဝ  
 န်ဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာ  
 ဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာ

ပကလိတံ အာဂါဝဂ္ဂုဒကတ္တ  
 ဝါကုတ္တုဗျာဗျာဗျာဗျာဗျာဗျာ  
 ဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာ  
 ဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာ

၇၈	20
	A

လေရူဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာ  
 ဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာ  
 ဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာ  
 ဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာ

ပါပဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာ  
 ဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာ  
 ဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာ  
 ဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာ

PRAGOLAN 01

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

20

20

B

ဣဝ  
တံဂုပဗျာမိဗလပဏ္ဍိတဂဗျာဗျာဗျာ  
မာဏိတဗျာဗျာမိဗလပဏ္ဍိတ  
ဂဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာ  
ပဏ္ဍိတဗျာဗျာဗျာဗျာဗျာဗျာ

မိဗလပဏ္ဍိတဗျာဗျာဗျာဗျာဗျာ  
ဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာ  
မိဗလပဏ္ဍိတဗျာဗျာဗျာဗျာ  
ဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာ

21

21

A

မရဏမိဗလပဏ္ဍိတဗျာဗျာဗျာ  
ဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာ  
ဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာ  
ဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာ

ဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာ  
ဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာ  
ဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာ  
ဗျာဗျာဗျာဗျာဗျာဗျာဗျာဗျာ

PRAGOLAN 01

Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali

21  
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

22  
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

**PRAGOLAN 01**  
*Pusat Dokumentasi*  
*Dinas Kebudayaan Provinsi Bali*

22  
 B

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

23  
 A

Handwritten text in Balinese script on a palm leaf, consisting of two columns of text.

**PRAGOLAN 01**  
Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali

23	23
	B

23

ທີ່ສາດກຸງສິນສິງຂີ້ຂຽນາດກຸງສິນສິງ  
ກຸງສິນສິງຂີ້ຂຽນາດກຸງສິນສິງ  
ກຸງສິນສິງຂີ້ຂຽນາດກຸງສິນສິງ  
ກຸງສິນສິງຂີ້ຂຽນາດກຸງສິນສິງ

ກິດສະພາກຸງສິນສິງຂີ້ຂຽນາດກຸງສິນສິງ  
ກຸງສິນສິງຂີ້ຂຽນາດກຸງສິນສິງ  
ກຸງສິນສິງຂີ້ຂຽນາດກຸງສິນສິງ  
ກຸງສິນສິງຂີ້ຂຽນາດກຸງສິນສິງ

24	24
	A

ກຸງສິນສິງຂີ້ຂຽນາດກຸງສິນສິງ  
ກຸງສິນສິງຂີ້ຂຽນາດກຸງສິນສິງ  
ກຸງສິນສິງຂີ້ຂຽນາດກຸງສິນສິງ  
ກຸງສິນສິງຂີ້ຂຽນາດກຸງສິນສິງ

ກິດສະພາກຸງສິນສິງຂີ້ຂຽນາດກຸງສິນສິງ  
ກຸງສິນສິງຂີ້ຂຽນາດກຸງສິນສິງ  
ກຸງສິນສິງຂີ້ຂຽນາດກຸງສິນສິງ  
ກຸງສິນສິງຂີ້ຂຽນາດກຸງສິນສິງ







PRAGOLAN 01

Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali

26  
B

Handwritten Balinese script on a palm leaf, consisting of two columns of text.

27  
A

Handwritten Balinese script on a palm leaf, consisting of two columns of text.

**PRAGOLAN 01**  
*Pusat Dokumentasi*  
*Dinas Kebudayaan Provinsi Bali*

27
B

Handwritten text on palm leaf 27, including the Balinese characters '27' and 'B' on the left side.

28
A

Handwritten text on palm leaf 28, including the Balinese characters '28' and 'A' on the left side.

PRAGOLAN 01

Pusat Dokumentasi

Dinas Kebudayaan Provinsi Bali

28  
B

Handwritten Balinese script on a palm leaf. The text is arranged in two columns. The left column contains approximately 10 lines of text, and the right column contains approximately 10 lines of text. There are two circular holes visible on the leaf, one on each side.

29  
A

Handwritten Balinese script on a palm leaf. The text is arranged in two columns. The left column contains approximately 10 lines of text, and the right column contains approximately 10 lines of text. There are two circular holes visible on the leaf, one on each side.

PRAGOLAN 01  
Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali

၅၉	29
	B

၂၉  
ပုဂံၤ ၵုၤ ဘုၤလိၤဂၤၤ ဝဲၤ ဝဲၤ ပုၤ  
မၤ ဝဲၤ ဝဲၤ ဝဲၤ ဝဲၤ ဝဲၤ ဝဲၤ  
ပုၤ ဝဲၤ ဝဲၤ ဝဲၤ ဝဲၤ ဝဲၤ  
ဝဲၤ ဝဲၤ ဝဲၤ ဝဲၤ ဝဲၤ ဝဲၤ

၅၉	30
	A

၃၀  
ပုၤ ဝဲၤ ဝဲၤ ဝဲၤ ဝဲၤ ဝဲၤ  
ဝဲၤ ဝဲၤ ဝဲၤ ဝဲၤ ဝဲၤ ဝဲၤ  
ပုၤ ဝဲၤ ဝဲၤ ဝဲၤ ဝဲၤ ဝဲၤ  
ဝဲၤ ဝဲၤ ဝဲၤ ဝဲၤ ဝဲၤ ဝဲၤ



**PRAGOLAN 01**  
*Pusat Dokumentasi*  
*Dinas Kebudayaan Provinsi Bali*

၂၅၄	31
	B

၂၅၄  
 ပုံစံမရှိဘဲ နေထိုင်ပြီး နေရာမှာ နေထိုင်  
 ကတည်းက နေထိုင်ပြီး နေရာမှာ နေထိုင်  
 နေရာမှာ နေထိုင်ပြီး နေရာမှာ နေထိုင်  
 နေရာမှာ နေထိုင်ပြီး နေရာမှာ နေထိုင်  
 နေရာမှာ နေထိုင်ပြီး နေရာမှာ နေထိုင်

၂၅၅	32
	A

၂၅၅  
 နေရာမှာ နေထိုင်ပြီး နေရာမှာ နေထိုင်  
 နေရာမှာ နေထိုင်ပြီး နေရာမှာ နေထိုင်  
 နေရာမှာ နေထိုင်ပြီး နေရာမှာ နေထိုင်  
 နေရာမှာ နေထိုင်ပြီး နေရာမှာ နေထိုင်  
 နေရာမှာ နေထိုင်ပြီး နေရာမှာ နေထိုင်





**PRAGOLAN 01**  
*Pusat Dokumentasi*  
*Dinas Kebudayaan Provinsi Bali*

33	33
	B



**PRAGOLAN 01**

*Pusat Dokumentasi  
Dinas Kebudayaan Provinsi Bali*

